

ကိုဖိတာအိတ်နီဂံဂ်ရုသျှင်လာကိုနံ ၂၀၁၈-၂၀၁၉

နဖိအတာအိတ်စရိ နီဂံဂ်ရုသျှင် မှာဝဲအ် အဝဲသျှင် စုဂ်ဖိလ်ပဒိတ်ကို ကိုဖိ ဝိ နီဂံဂ်နံလီ.

စူးကါလံင်ကဘျးနီဂံဂ်(keypad)အံး ဒီး ဆိတ်လိ န ကိုဖိနီဂံကစီနီဂံ (student ID) တက့ာ်.


၁. ဆိတ်လိနီဂံဂ်တဖၣ်လာ လံင်ကဘျးနီဂံဂ် (keypad) အဖိခိတ် ဝံးဒီး ဆိတ်လိ enter တက့ာ်.

ENTER

၂. ဟ်မာနသးလာ နဆိတ်ကမၣ်ဘၣ် နကိုဖိနီဂံကစီ နီဂံဂ် (student ID) တက့ာ်. ဆိတ်လိ clear ဝံးဒီး ဆိတ်လိကစီးနီဂံဂ်တဘျီတက့ာ်.

CLEAR

ဝဲနဆိတ်လိနီဂံဂ်ဘၣ်အခါန့ၣ်, စုစီနီဂံဂ်ခိတ်ဖျါ ထၢၣ်အဲဝဲသျှင် (computerized keypad) ကဟ်ဖျါထီၣ်ဝဲ “Thank You” (တၢ်ဘျး) န့ၣ် လီၤ. နစီလိနီဂံဂ်မှီကမၣ်န့ၣ်, တၢ်အံးကဟ်ဖျါ ထီၣ်ဝဲအ် “Please Wait”(ဝံးစူးစုအိတ်ခိး) မ့တမှီ ကသိတ် beep ဒီး ပျးဆိတ်အိတ်တက့ာ် ကမၤစၢၤန့ၣ်လီၤ.



နမ့ၢ်အိတ်ဒီးတၢ်သံကွၢ်တဖၣ်ဘၣ်လး တၢ်ဖံးတၢ်မၤကျိကျဲအသီအံးန့ၣ်, ဝံးစူးစုကိး Nutrition Services ဝဲ ၆၅၁-၆၀၃-၄၉၅၀ တက့ာ်.